

Customer များသိရှိရန်အချက်

- ☐ ငွေကြေးကိုတာဝန်ယူထိန်းသိမ်းရန် တာဝန်ယူပေးအပ်ခြင်းခံရသူကြောင့် ငွေကြေးပျောက်ဆုံးခြင်း၊ အလွဲသုံးစားပြုခံရခြင်းများ ဖြစ်ပွားသည့်အခါ နှစ်နာဆုံးရှုံးမှုများကို ရင်းစား ပြန်လည်ရရှိအတွက် သမာဓိအာမခံကို ထားရှိနိုင်ပါသည်။
- ☐ သမာဓိအာမခံထားသူဆိုသည်မှာ မိမိ၏လုပ်ငန်းတွင် ငွေကြေးကိစ္စအား တာဝန်ယူသူများအတွက် ၎င်းတို့၏ သမာဓိကို အာမခံထားရှိခြင်းကို ဆိုလိုပါသည်။
- ☐ ငွေကြေးကိုင်ဆောင်သူ၏ ပျက်ကွက်မှု၊ ပေါ့လျော့မှု၊ လစ်ဟင်းမှု၊ လိမ်လည် ကောက်ကျစ်မှု၊ အကျင့်သိက္ခာ ပျက်ပြားမှု၊ မရိုးသားမှုတို့ကြောင့် လုပ်ငန်းပိုင်ရှင်များ၏ ငွေကြေးဆုံးရှုံးမှု ကို အကာအကွယ်ပေးပါသည်။
- ☐ အာမခံသက်တမ်းမှာ (၁)နှစ်ဖြစ်ပါသည်။
- ☐ အာမခံထားငွေဆိုသည်မှာ ငွေကြေးကိုင်ဆောင်သူ တာဝန်ယူကိုင်ဆောင်ထားသည့် ငွေကြေးပမာဏအား အာမခံထားငွေအဖြစ် ထားရှိနိုင်ပါသည်။
- ☐ ပရီမီယံနှုန်းထားမှာ အစိုးရနှင့် ပုဂ္ဂလိက (ဘဏ်) အတွက် 1.00% ဖြစ်ပြီး၊ သမဝါယမ နှင့် ပုဂ္ဂလိက လုပ်ငန်းအတွက် 2.00% ဖြစ်ပါသည်။
- ☐ လျော်ကြေးပေးချေမှုမှာ ဆုံးရှုံးသည့်ပမာဏကို ပေးလျော်ပါသည်။ သို့ရာတွင် အာမခံထားငွေ ထက် မကျော်လွန်ရပါ။

လျော်ကြေးပေါ်ပေါက်ပါက လိုအပ်သော စာရွက်စာတမ်းများ

- ☐ လျော်ကြေးဖြစ်ပွားကြောင်း အကြောင်းကြားစာအား အမြန်ဆုံးအကြောင်းကြားပေးရမည်။
- ☐ အလွဲသုံးစားပြုသော ဝန်ထမ်းအား တရားရုံးမှ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်မိတ္တူရရှိပြီးမှသာ လျော်ကြေးအားပေးလျော်ပါမည်။

Hotline နံပါတ် 09 777 100 999 , 09 777 100 555 သို့အချိန်မရွေး ဖုန်းဆက် အကြောင်းကြားနိုင်ပါသည်။

"မှတ်ချက်"

ဤစာရွက်စာတမ်းသည် ယေဘုယျသဘာဝအချက်အလက်မျှသာဖြစ်ပါသည်။ အာမခံသော စာချုပ်မဟုတ်ပါ။ အာမခံသို့မဟုတ် ဝန်ဆောင်မှုအား ဝယ်ယူရန်ကမ်းလှမ်းချက်လည်း မဟုတ်ပါ။ ထို့အပြင်တစ်စုံတစ်ရာကို အာမခံပေးခြင်း (သို့မဟုတ်) ငွေကြေးဆိုင်ရာကို အကြံပေးခြင်းလည်းမဟုတ်ပါ။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီချုပ်ဆို ထားသောစာချုပ်ကို စိတ်ဝင်စားပါကဝယ်ယူရန် သင့်မသင့်ကို အထက်ဖော်ပြပါ အချက်များအားဖတ်ရှုလေ့လာပြီးမှသာ ဆုံးဖြတ်ဝယ်ယူရန်ဖြစ်ပါသည်။

	အာမခံလက်ခံသူ		အာမခံထားသူ
လက်မှတ်		လက်မှတ်	
ဝန်ထမ်းအမည်	_____	အမည်	_____
ရာထူး	_____	ဖုန်းနံပါတ်	_____
နေ့စွဲ	_____	နေ့စွဲ	_____